

ပိုးကရင်ဘာသာဓကား၏သွှေ့လောချက်

ပါရဲ့(PhD)ဘွဲ့အတွက်တင်သွင်းသောကျမ်း

မန္တန်ပွင့်ခြေ

မြန်မာစာဌာန
ရန်ကုန်တက္ကသိုလ်

၂၀၀၇ခုနှစ်၊ ဧပြီ

ကျမ်းအကျဉ်းချုပ်

ဤကျမ်းသည် “ ပိုးကရင် ဘာသာစကား၏ သွှေ့လေ့လာချက် ” ကျမ်းဖြစ်ပါသည်။ ဤကျမ်း၏ အဓိကရည်ရွယ်ချက်မှာ တိုင်းရင်းသားကရင်လူမျိုးနှင့် ကရင်ဘာသာစကားအပ်စုမှ ဗုဒ္ဓဘာသာ အရှေ့ပိုးကရင်ဘာသာစကား၏ သွင်ပြင်လက္ခဏာတစ်ရပ်ကို သုတေသနများ၊ လေ့လာသူများ သိရှိစေရန်၊ ဘာသာစကားနှင့် စာပေယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်စေရန် ဟုသည် ရည်ရွယ်ချက်ဖြင့်ပြုစုရခြင်းဖြစ်ပါသည်။ အလေ့လာခံဘာသာစကားမှာ ဗုဒ္ဓဘာသာအရှေ့ပိုးကရင်ဘာသာစကား ဖြစ်ပါသည်။ ဤကျမ်းအတွက် လေ့လာသည့်နယ်ပယ် ကန်သတ်ရာတွင် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တန်သံရီတိုင်းအတွင်း ပြောဆိုသည့် ဗုဒ္ဓဘာသာအရှေ့ပိုးကရင်ဘာသာစကား၏ သွှေ့စနစ်ကို ဘာသာပေးနည်းပြင်၊ ဆန်းစစ်လေ့လာ တင်ပြထားပါသည်။ လေ့လာရာတွင် တွေ့ရှိချက် / ထူးခြားချက်များမှာ မြန်မာဘာသာစကားတွင် လုံးဝမရှိသော ပွတ်တိုက်ဖျည်း ယူ / X / နှင့်. ယု / ၇ / ဧည့်ခမ်းဝင်လေ ရန်းပွင့်. ယျည်း ၁ / ၆ / ကို ဗုဒ္ဓဘာသာအရှေ့ပိုးကရင်ဘာသာစကား၌ တွေ့ရပါသည်။ ထိုပြင် မြန်မာဘာသာစကား၌ မတွေ့ရသည်။ အမြင်. သံပြောကိုလည်း ဤဘာသာစကား၌ တွေ့ရှိရပါသည်။ စကားလုံးမွား ယူရာတွင် ကြားဆက်သက်သက်ကပ်၍ စကားလုံးမွားမှုကိုမတွေ့ရပေ။ တစ်ဖန် ကြိယာထောက်ကို သက်ဆိုင်ရာကြိယာ၏ နောက်၌ ထားကြသော်လည်း ဤဘာသာစကားတွင်မူ ကြိယာ၏ ရှု. ၌လည်းကောင်း၊ နောက်၌လည်းကောင်း ထား၍ သုံးသည်ကို ထူးခြားစွာတွေ့ရသည်။ ဗုဒ္ဓဘာသာအရှေ့ပိုးကရင်ဘာသာစကား၏ ဝါကျဖွဲ့ပုံသည် အဂံလိပ်ဘာသာစကား၏ ဝါကျဖွဲ့ပုံနှင့် တုံးကြသည်ကို တွေ့ရပါသည်။ ဗုဒ္ဓဘာသာအရှေ့ပိုးကရင်ဘာသာစကားကို ဖော်ထုတ်ခြင်းအားဖြင့် တိုင်းရင်းသားဘာသာစကားသုတေသန ဖွံ့ဖြိုးမှုအတွက်လည်းကောင်း၊ ဘာသာစကားလေ့လာသော သုတေသနပညာရှင်များအတွက်လည်းကောင်း၊ တိုင်းရင်းသားအချင်းချင်းလူမှု ဆက်ဆံရေးနယ်ပယ်သစ်ကို တိုးခဲ့စေနိုင်သည်အပြင် နိုင်ငံတော်အတွက်တစ်ဖက်တစ်လမ်းမှ အကျိုးပြုလိမ့်မည်ဖြစ်ပါသည်။